



မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲခြင်း : စီးပွားရေးလုပ်ငန်းများတွင်  
အဂတိလိုက်စားမှုများကို မည်သို့တိုက်ဖျက်ရမည်ကို လက်တွေ့ကျစွာဆွေးနွေးမည့်  
အလုပ်ရုံဆွေးနွေးပွဲ

၂၀၁၆ခုနှစ်၊မတ်လ ၁၆ရက် |ဗုဒ္ဓဟူးနေ့ ။ နံနက်၉:၀၀ မှ ညနေ ၄:၃၀

ဆန်းမစ်ပတ်ခ်ဗျူးဟိုတယ် |ရန်ကုန်၊မြန်မာ။

မိတ်ဆက်

ပြုပြင်ပြောင်းလဲခြင်း၏ အကျိုးရလဒ်အဖြစ် ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် စီးပွားရေး တိုးတက်ခိုင်မာမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရပါသည်။ (၂၀၁၆မတ်လ၃၁ရက်တွင်ကုန်ဆုံးမည့်) ၂၀၁၅ ဘဏ္ဍာနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေသမဉ္ဇရခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။ဤအချက်အရ မြန်မာနိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းများလည်း တိုးတက် လာသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အစိုးရသစ်သည်လည်း “ပြည်သူတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုဆိုင်ရာ လူနေမှုဘဝများကို တိုးတက်ပြောင်းလဲရန် လုပ်ဆောင်မည်ဟုကြွေးကျော်ခဲ့သည်။”

မြန်မာနိုင်ငံ၏ စိန်ခေါ်မှုကို ဖြေရှင်းရာတွင် ဒေသတွင်းနှင့် ကမ္ဘာတွင် ကျင့်သုံးသကဲ့သို့ပင် စိန်ခေါ်မှုများအတွက်ကဏ္ဍပေါင်းစုံမှ ကတိကဝတ်ပြုမှုများ ပူးပေါင်းဆောင်ရွက်မှုများ နှင့် အကူအညီများ လိုအပ်ပါသည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှုလိုအပ်ပါသည်။ မကြာသေးမီကထုတ်ဝေထားသော UN Sustainable Development Goals and the "ASEAN 2025: Forging Ahead Together" တွင်လည်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်ဆောင်ရွက်မှု လိုအပ်နေသည် ဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်း ၃၀၀ သည်ယခု UN Global Compact အဖွဲ့ဝင်ဖြစ်လာပြီး ၎င်း ၏ အခြေခံသဘောတရားဆယ်ခု ကိုလက်ခံကျင့်သုံးနေပါပြီ။ ဤနှုန်းမှာ အာဆီယံနိုင်ငံများ အနက်

အများဆုံး ဖြစ်သည်။ ဤပါဝင်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်ပြောင်းလဲရန် ကောင်းမွန် သော အခွင့်လမ်း တစ်ခုဖြစ်ပါသည်။ သို့သော်လည်း ထိုသဘောတရားများကို လက်တွေ့ အကောင်အထည်ဖော်ရန်မှာ အရေးအပါဆုံးသောစိန်ခေါ်မှုဖြစ်နေပါသည်။

၂၀၀၄ ခုနှစ်တွင် ထည့်သွင်းထားသော Global Compact ၏ ၁၀ ခုမြောက်သော အခြေခံ သဘောတရားဖြစ်သည့် "စီးပွားရေးလုပ်ငန်းများသည် လာဘ်ပေးလာဘ်ယူလုပ်ခြင်းနှင့် ခြိမ်းခြောက်၍ ငွေညှစ်ခြင်းစသော အဂတိလိုက်စားမှုများကိုအမြဲပင် ဆန့်ကျင်လုပ်ဆောင်ရမည်" ဆိုသောအချက် သည် ယနေ့စီးပွားရေးလုပ်ငန်းများ အဓိကကြိုတွေ့ရသော အန္တရာယ်နှင့်စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။

အဂတိလိုက်စားခြင်းနှင့် လာဘ်ပေးလာဘ်ယူလုပ်ခြင်းတို့သည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးခြင်းနှင့် အလုပ်သမားအခွင့်အရေး အဆင့်အတန်း နိမ့်ကျခြင်း စသည်တို့ကို ဖြစ်ပေါ်စေရန် တွန်းအားပေးပါသည်။ ထို့အပြင် အဂတိလိုက်စားမှုသည် ကျင့်ဝတ်မညီသော ကုမ္ပဏီကြီးများကို ဘက်လိုက်ကာ ဒေသခံ လုပ်ငန်းများကို ထိခိုက်စေမည့် မမျှတသောနယ်ပယ်တစ်ခုကိုဖြစ်ထွန်းစေမည်ဖြစ်သည်။

The UN Global Compact သည် ကုမ္ပဏီများကို အဖွဲ့အစည်းဆိုင်ရာပြောင်းလဲမှု မှတစ်ဆင့် ၎င်းတို့၏ ၁၀ ခုမြောက်ဖြစ်သောအခြေခံသဘောတရား ကိုလက်တွေ့အကောင်အထည်ဖော်ရန် အကြံပြုထားပါသည်။ ၎င်းတို့မှာ-

- အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဝါဒနှင့် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို ကုမ္ပဏီများ၏ မဟာဗျူဟာတွင်ထည့်သွင်းရေးဆွဲရုံမကဘဲ နေ့စဉ် လုပ်ငန်းလည်ပတ်ရာတွင်လည်း လက်တွေ့ပူး ပေါင်း အကောင်အထည်ဖော်သင့်သည်။

- ကုမ္ပဏီများသည် အဂတိလိုက်စားမှုကိုလုံးဝခွင့်မပြုခြင်းနှင့် နိုင်ငံရေးပါတီများကို လက်ဆောင် ပေးအပ်ခြင်း၊ ဒါနပြုလုပ်ခြင်းနှင့်ခရီးသွားလာစရိတ်ကျခံပေးခြင်းကို လက်မခံခြင်းစသည့် ကိုင်ပိုင် ကျင့်ဝတ်များကိုဖန်တီးထားသင့်သည်။

- ကုမ္ပဏီများသည် အမည်မဖော်ဘဲဖုန်းဆက်တိုင်ကြားနိုင်မည့်စနစ်

ထားရှိခြင်း၊ဝန်ထမ်းများကို လေ့ကျင့်ပေးခြင်း၊ ဝန်ဆောင်မှုကွင်းဆက် စီမံခန့်ခွဲခြင်း၊ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ချင့်ချိန်ဆုံးဖြတ်ခြင်းနှင့် စည်းကမ်းလိုက်နာမှုဆိုင်ရာ စံနှုန်းသတ်မှတ်ခြင်းများတွင် မူဝါဒများချမှတ် ဆောင်ရွက်သင့်သည်။

ထို့နောက်နိုင်ငံအဆင့်စုပေါင်းဆောင်ရွက်မှုအနေဖြင့်-

- ကုမ္ပဏီများသည် နယ်ပယ်အသီးသီးမှ ပတ်သတ်ဆက်နွယ်သူများနှင့် ဆွေးနွေးညှိနှိုင်းခြင်းနှင့် လုပ်ငန်းတူများနှင့် ကျင့်ဝတ်လိုက်နာခြင်းဆိုင်ရာ သဘောတူညီချက်ရှိခြင်း စသော စုပေါင်း ဆောင်ရွက်မှုများတွင်ပါဝင်သင့်သည်။

ကုမ္ပဏီ တစ်ခုချင်းစီနှင့် ကုမ္ပဏီများ၏ စုပေါင်းပြောင်းလဲမှုကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားသော ဤအလုပ်ရုံဆွေးနွေးပွဲကို Myanmar Centre for Responsible Business နှင့် ASEAN CRS Network မှပူးတွဲ စီစဉ်ထားခြင်းဖြစ်ပါသည်။ ပူးပေါင်းပါဝင်သူများမှာ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် Global Compact Network Myanmarတို့ဖြစ်ပါ သည်။ ကုန်ကျစရိတ်များကို UK's Foreign & Commonwealth Office၏ Prosperity Fund မှ ထောက်ပံ့ပေးပါသည်။

အချိန်	အစီအစဉ်
နံနက် ၈:၃၀ မှ နံနက် ၉:၀၀	မှတ်ပုံတင်ခြင်း
နံနက် ၉:၀၀ မှ နံနက် ၁၀:၀၀	<p>ကြီးကြပ်သူ- Jerry Bernas, ASEAN CSR Network</p> <p>နုတ်ဆက်စကား ပြောကြားခြင်း</p> <p>တာဝန်ခံယူမှုရှိသော စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ပိုမို၍ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရေရှည်တည်တံ့သော မြန်မာနိုင်ငံ</p> <ul style="list-style-type: none"> <li>✓ CSR ကို ASEAN competitiveness and sustainability သို့ဆက်သွယ်ပေးခြင်း</li> <li>✓ တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အရေးများ</li> </ul>

<p>နံနက် ၉:၀၀ မှ နံနက် ၉:၃၀</p> <p>နံနက် ၉:၃၀ မှ နံနက် ၉:၂၅</p> <p>နံနက် ၉:၂၅ မှ နံနက် ၁၀:၀၀</p>	<ul style="list-style-type: none"> <li>• ဒေါ်ခိုင်ခိုင်နွယ် , Joint Secretary General, Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI), Trustee of ASEAN CSR Network</li> </ul> <p><u>မြန်မာနိုင်ငံရှိ အကျင့်ပျက်ခြစားမှုများ - စစ်တမ်းများ၏ပြောဆိုချက်</u></p> <ul style="list-style-type: none"> <li>• <b>Vicky Bowman</b>, Director, Myanmar Centre for Responsible Business (MCRB)</li> </ul> <p><u>Panel Discussion: စီးပွားရေးလုပ်ငန်းရိုးသားမှုနှင့် ပုဂ္ဂလိက ကဏ္ဍ - ခေါင်းဆောင်မှုအမြင်</u></p> <ul style="list-style-type: none"> <li>• <b>ဦးဝင်းအောင်</b> , President, UMFCCI</li> <li>• <b>ပါမောက္ခ အောင်ထွန်းသက်</b>, Economic Adviser to the President, Chair of Global Compact Network Myanmar</li> </ul> <p><b>ကြီးကြပ်သူ (Vicky Bowman , MCRB )</b></p> <p><u>အမေးအဖြေကဏ္ဍ</u></p>
<p>နံနက် ၁၀:၀၀ မှ နံနက် ၁၀:၃၀</p>	<p>ဓာတ်ပုံရိုက်ကူးခြင်း။ လဖက်ရည်၊ မုန့်များနှင့် တည်ခင်းစဉ်ခံခြင်း။</p>
<p>နံနက် ၁၀:၃၀ မှ နေ့လယ် ၁၂:၃၀</p>	<p><u>ကဏ္ဍ ၁:</u></p> <p>လာဘ်ပေးလာဘ်ယူမရှိဘဲ စီးပွားရေးလုပ်ကိုင်ခြင်း - အပြည်ပြည်ဆိုင်ရာစံများ ၊ မြန်မာနိုင်ငံ ခြေအနေ</p> <ul style="list-style-type: none"> <li>✓ <i>The UN Convention against Corruption (UNCAC) နှင့် ၎င်း ၏ စီးပွားရေး တွင်ပါဝင်ပတ်သတ်မှုတို့ကို နားလည်သဘောပေါက်ခြင်း</i></li> <li>✓ <i>မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ နှင့် UNAC Review ၏ ရလဒ်များကို သုံးသပ် ကြည့်ရှုခြင်း</i></li> <li>✓ <i>The UK Bribery Act and US FCPA - အဘယ်ကြောင့်မြန်မာစီးပွားရေး လုပ်ငန်းများက ဂရုစိုက်သင့်သနည်း</i></li> <li>✓ <i>မြန်မာကုမ္ပဏီ တစ်ခု၏ အမြင်</i></li> </ul> <p><b>ဦးဆောင်ဆွေးနွေးသူ</b></p> <ul style="list-style-type: none"> <li>• <b>Akharakit (Ryan) Keeratithanchaiyos</b>, UNODC Anti-Corruption Specialist</li> <li>• <b>ဒေါက်တာသောင်းဟန်</b> , COO, Max Myanmar Group</li> </ul>

	<p><b>Keypoint ဖြင့်မဲပေးခြင်း</b></p> <ul style="list-style-type: none"> <li>• မည်သည်မှာအဂတိလိုက်စားမှု၏ ဥပမာဖြစ်သနည်း။</li> <li>• မြန်မာ ကုမ္ပဏီများသည် ၎င်းတို့၏ အကြီးမားဆုံးသော အဂတိလိုက်စားခြင်း စိန်ခေါ်မှုကို မည်သည့်နေရာတွင်ရင်ဆိုင်ရသနည်း။</li> </ul> <p><b>အဖွဲ့ခွဲ၍ ဆွေးနွေးခြင်း</b></p> <ul style="list-style-type: none"> <li>• မြန်မာနိုင်ငံ ကုမ္ပဏီများသည် အဂတိလိုက်စားမှုကို မည်သို့ ကြိုတွေ့နေရ သနည်း။</li> <li>• ၎င်း တို့၏ ဖြေရှင်းချက်များ ကိုရှာဖွေခြင်း။</li> </ul> <p><b>အကြံပေးဆွေးနွေးခြင်း ( ကြီးကြပ်သူ Richard Holloway, Development Practitioner)</b></p>
<p>နေ့လည် ၁၂:၃၀ မှ နေ့လည် ၁:၃၀</p>	<p>နေ့လည်စာ စားသုံးချိန်။</p>
<p>နေ့လည် ၁:၃၀ မှ နေ့လည် ၃:၀၀</p>	<p><b>ကဏ္ဍ ၂:</b></p> <p><b>အဂတိလိုက်စားမှုကိုတိုက်ဖျက်ရန် လက်တွေ့ကျသော လုပ်ဆောင်ချက်များ – အကောင်းဆုံးသော အလေ့အကျင့်များ နှင့် အရေးပါသော ကိရိယာများ။</b></p> <ul style="list-style-type: none"> <li>✓ ကောင်းမွန်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်၏ အလွန်အရေးပါသော လိုအပ်ချက်များကို နားလည်သဘောပေါက်ခြင်း။</li> <li>✓ မည်သို့စတင်၍ မည်သို့ ထိထိရောက်ရောက် လုပ်ဆောင်ရမည်ကို လက်တွေ့ကျသော ဥပမာများ ဖြင့်ဖော်ပြခြင်း။</li> <li>✓ ကတိကဝတ်များကို ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အစီအရင်ခံတင်ပြခြင်း။</li> <li>✓ <i>The Institute of Business Ethics</i> ၏ 'Say No Toolkit' နှင့် မိတ်ဆက်ပေးခြင်း။</li> </ul> <p><b>ဦးဆောင်ဆွေးနွေးသူများ</b></p> <ul style="list-style-type: none"> <li>• Dr Muhammad Mohan, Secretary General, Transparency International Malaysia</li> <li>• Sandy Chapman, Head of Public Affairs &amp; Communications, Coca Cola Myanmar</li> <li>• Vicky Bowman, MCRB</li> </ul> <p><b>ဆွေးနွေးခြင်း</b></p>
<p>နေ့လည် ၃:၀၀ နာရီမှ နေ့လည် ၃:၃၀ နာရီ</p>	<p>လဖက်ရည်၊ မုန့်များနှင့် တည်ခင်းဧည့်ခံခြင်း</p>
<p>နေ့လည် ၃:၃၀ မှ ၄:၃၀</p>	<p><b>ကဏ္ဍ ၃:</b></p> <p><b>အဂတိလိုက်စားမှုများကို စုပေါင်းဖြေရှင်းခြင်း</b></p> <ul style="list-style-type: none"> <li>• အဂတိလိုက်စားမှုများ၏ အန္တရာယ်များနှင့် ဦးစားပေးလုပ်ဆောင်သင့်သည်များကို ဖော်ပြခြင်း။</li> </ul>

	<ul style="list-style-type: none"> <li>• အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ပါဝင်ပတ်သတ်သူများအတွက် အခန်းကဏ္ဍများနှင့် မျှော်လင့်ချက်များ - စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းမှ ရှုထောင့်များ။</li> <li>• အခြားသူများကမည်သို့ကူညီထောက်ပံ့နိုင်သနည်း။ ဥပမာ - နိုင်ငံစုံ ကုမ္ပဏီများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အေဂျင်စီများ။</li> </ul> <p><b>ဦးဆောင်ဆွေးနွေးသူများ -</b></p> <ul style="list-style-type: none"> <li>• Tina Singhsacha, Country Head/Chief Representative, Standard Chartered Bank</li> <li>• ဦးကျော်ကျော်လှိုင်, Chairman, SMART Group of Companies</li> <li>• David Allan, Spectrum</li> </ul> <p><b>ကြီးကြပ်သူ Jerry Bernas</b></p> <p><b>ဆွေးနွေးမှုများ ,</b></p> <p><b>ပဟေဠိ (Quiz) များ</b></p> <p><b>အစီအစဉ်အတွက် တုံ့ပြန်မှု မှတ်တမ်းများ။</b></p>
ညနေ ၄:၃၀	<p><b>အစီအစဉ်အပြီးသတ်ခြင်း။</b></p> <ul style="list-style-type: none"> <li>• Thomas Thomas, CEO, ASEAN CSR Network</li> <li>• Vicky Bowman, Director, MCRB</li> </ul>